

Num

Chapter 10

Burmese Interlinear

Reference: Burmese Judson Bible (1835)

: ကံ့ကဲ	ကမ္မံ	-လဲ	ကုကု	ကဲကဲ	1
ဆိုတော်မူ၍	မေရုေ	-သို့	ထာဝရဘုရား	-နှင့်ပြောတော်မူ၍	
H0559	H4872	H0413	H3068	H1696	

တဖန် ထာဝရဘုရားသည် မေရုေအား မိန့်တော်မူသည်ကား

နဲ	ကုကု	မဲ	ကမ္မံ	ကမ္မံ	ကဲ	ကဲ	နဲ	ကမ္မံ	2
-သို့သင်	-နှင့်ဖဏ္ဍိ	သူတို့-ကို	သင်ပုဏ္ဍ	ထုလုပ်ခင်း	ငွေ	တံပိုး	နှစ်ခု	-သို့သင်	ပုဏ္ဍ
	H1961	H0853		H4749	H3701	H2689	H8147		
			: တံကဲကဲ	-တဲ	မဲ		ကဲ	ကဲ	
			-ထိုတပ်များ	ကို	-နှင့်-သို့ချီတက်ခင်း		-ထိုပရိသတ်	-သို့ခေါ်ခင်း	
			H4264	H0853	H4550		H5712	H4744	

သင်သည် ပရိသတ်စည်းဝေးစေခြင်းငှါ၎င်း၊ တပ်တို့ကို ချီစေခြင်းငှါ၎င်း၊ မှတ်ရသော ငွေတံပိုးနှစ်လုံး ကို၊ တလုံးလျှင် ငွေတံပိုးစီဖဏ္ဍိ မဆက်ဘဲလုပ်ရမည်။

: ကဲ	ကဲ	ကဲ	-လဲ	ကဲ	-လဲ	နဲ	ကဲ	ကဲ	3
ပွဲတော်	တဲ	တဲ	-သို့	-ထိုပရိသတ်	အားလုံး-	-သို့သင်	-နှင့်စည်းဝေးက	-၌သူတို့	-နှင့်မှတ်က
H4150	H0168	H6607	H0413	H5712	H3605	H0413	H3259	H8628	

တံပိုးမှတ်သောအခါ၊ ပရိသတ်အပေါင်းတို့သည် ပရိသတ်စည်းဝေးရာ တဲတော်တဲခါးရှေ့၊ သင့်ထံ၌ စည်းဝေးရကမြည်။

နဲ	မဲ	နဲ	ကဲ	ကဲ	ကဲ	ကဲ	4
ခေါင်းဆောင်များ	-ထိုမင်းသားများ	-သို့သင်	-နှင့်စည်းဝေးက	သူတို့မှတ်က	-၌တစ်ခုတည်း	-နှင့်အကယ်-	
		H0413	H3259	H8628	H0259		
					: ကဲ	ကဲ	
					ကဲ	ကဲ	
					H3478	H0505	

တံပိုးတလုံးတည်းကို မှတ်လျှင်၊ ကဲသရလေ အမျိုး၌ လူတထောင်ကို အုပ်သောမင်းတို့သည် သင့်ထံ၌ စည်းဝေးရကမြည်။

: ကဲ	ကဲ	ကဲ	ကဲ	ကဲ	ကဲ	5
အရှေ့-သို့	-ထိုတပ်ချထားသူများ	-ထိုတပ်များ	-နှင့်ချီတက်က	ကဲ	-နှင့်သင်တို့မှတ်က	
	H2583	H4264	H5265	H8643	H8628	

နိုးဆင်သံနှင့်မှတ်သောအခါ၊ အရှေ့တပ်တို့ သည် ချီသွားရကမြည်။

ကဲ	ကဲ	ကဲ	ကဲ	ကဲ	ကဲ	6
-ထိုတပ်ချထားသူများ	-ထိုတပ်များ	-နှင့်ချီတက်က	ဒုတိယ	ကဲ	-နှင့်သင်တို့မှတ်က	
H2583	H4264	H5265	H8145	H8643	H8628	
			: ကဲ	ကဲ	ကဲ	
			-သို့သူတို့-၏ချီတက်ခင်းများ	သူတို့မှတ်က	ကဲ	ကဲ
			H4550	H8628	H8643	H8486

ဒုတိယအကျိပ်နိုးဆင်သံနှင့် မှတ်သောအခါ၊ တောင်တပ်တို့ သည် ချီသွားရကမြည်။ တတိယအကျိပ်နိုးဆင်သံနှင့် မှတ်သောအခါ၊ အနောက်တပ်တို့သည် ချီသွားရကမြည်။ စတုတထအကျိပ်နိုးဆင်သံနှင့် မှတ်သော အခါ၊ မြောက်တပ်တို့သည် ချီသွားရကမြည်။

အစဉ်အတိုင်း ချီသွားစေခြင်းငှာနိုးဆောင်သံနှင့်မှတ်ရ မည်။

:၂၅၇၇ ၂၅၇၇ ၂၅၇၇ ၂၅၇၇ ၂၅၇၇ ၂၅၇၇ 7
ကဏ္ဍကဏ္ဍကဏ္ဍ -နှင့်မ သင်တို့မှတ်ကဏ္ဍ -ထိုအစည်းအဝေး ကို -နှင့်-၌စုံဝေးခြင်း
[H7321](#) [H3808](#) [H8628](#) [H6951](#) [H0853](#) [H6950](#)

ပရိသတ်စည်းဝေးစေခြင်းငှာ နိုးဆောင်သံကို မပုဂ္ဂိုလ် တံပိုးမှတ်ရမည်။

၂၅၇၇ ၂၅၇၇ ၂၅၇၇ ၂၅၇၇ ၂၅၇၇ ၂၅၇၇ 8
သင်တို့-သို့ -နှင့်ဖဏ္ဍကဏ္ဍ -၌တံပိုးများ သူတို့မှတ်ကဏ္ဍ -ထိုယင်ပုရဓာတ်များ အာရုန် -နှင့်သားများ
[H1961](#) [H2689](#) [H8628](#) [H3548](#) [H0175](#) [H0175](#) [H0175](#)
: ၂၅၇၇ ၂၅၇၇ ၂၅၇၇ 9
-သို့သင်တို့-၏မျိုးဆက်များ ထာဝရ -သို့ပညတ်တော်
[H1755](#) [H5769](#) [H2708](#)

အာရုန်၏ သား၊ ယင်ပုရဓာတ်တို့သည် ထိုတံပိုးကို မှတ်ရကမည်။ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်ဖဏ္ဍသတည်း။

၂၅၇၇ ၂၅၇၇ ၂၅၇၇ ၂၅၇၇ ၂၅၇၇ ၂၅၇၇ 9
သင်တို့-ကို -ထိုညဉ်းဆဲသူ -ထိုရန်သူ -၌- -၌သင်တို့-၏ပဏ္ဍိ စစ်ပွဲ သင်တို့သွားကဏ္ဍ -နှင့်အကယ်-
[H0853](#) [H0853](#) [H0853](#) [H0853](#) [H0776](#) [H4421](#) [H0935](#) [H0853](#)
၂၅၇၇ ၂၅၇၇ ၂၅၇၇ ၂၅၇၇ ၂၅၇၇ ၂၅၇၇ 10
သင်တို့-၏ဘုရားသခင် ထာဝရဘုရား -သို့ရုဇွာ -နှင့်သင်တို့အမှတ်ရကဏ္ဍ -၌တံပိုးများ -နှင့်သင်တို့ကဏ္ဍကဏ္ဍ
[H0430](#) [H3068](#) [H6440](#) [H2142](#) [H2689](#) [H7321](#) [H7321](#)
: ၂၅၇၇ ၂၅၇၇ ၂၅၇၇ 11
-မှသင်တို့-၏ရန်သူများ -နှင့်သင်တို့ကယ်တင်ခံရ
[H0341](#) [H3467](#)

သင်တို့သည် ကိုယ်ပိုင်၌ နသေအခါ၊ တိုက် လာသောရန်သူတို့ကို စစ်ချီလျှင်၊ နိုးဆောင်သံနှင့် တံပိုး မှတ်ရမည်။ ထိုအခါ သင်တို့၏ ဘုရားသခင်ထာဝရဘုရား သည် သင်တို့ကို အောက်မေ့၍၊ ရန်သူလက်မှ ကယ်တင် တော်မူမည်။

၂၅၇၇ ၂၅၇၇ ၂၅၇၇ ၂၅၇၇ ၂၅၇၇ ၂၅၇၇ 10
သင်တို့-၏လများ -နှင့်-၌အစ- -နှင့်-၌သင်တို့-၏ပွဲတော်များ သင်တို့-၏ဝမ်းမကြောက်ခြင်း -နှင့်-၌ရက်
[H2320](#) [H4150](#) [H8057](#) [H3117](#) [H3117](#)
၂၅၇၇ ၂၅၇၇ ၂၅၇၇ ၂၅၇၇ ၂၅၇၇ ၂၅၇၇ 11
သင်တို့-၏မိသားစုယင် ယင်များ -နှင့်-၌ သင်တို့-၏မီးရုံယင်များ -၌ -၌တံပိုးများ -နှင့်သင်တို့မှတ်ကဏ္ဍ
[H8002](#) [H2077](#) [H2689](#) [H8628](#) [H2689](#) [H8628](#) [H8628](#)
၂၅၇၇ ၂၅၇၇ ၂၅၇၇ ၂၅၇၇ ၂၅၇၇ ၂၅၇၇ 12
ထာဝရဘုရား ငါ သင်တို့-၏ဘုရားသခင် -သို့ရုဇွာ -သို့အမှတ်တရ သင်တို့-သို့ -နှင့်ဖဏ္ဍကဏ္ဍ
[H3068](#) [H0589](#) [H0430](#) [H6440](#) [H2146](#) [H1961](#) [H1961](#)
: ၂၅၇၇ ၂၅၇၇ ၂၅၇၇ 13
သင်တို့-၏ဘုရားသခင်
[H0430](#)

သင်တို့သည် ရှင်လန်းခြင်းကို ပုဂ္ဂိုလ်နုစု ပွဲ သဘင်နုစုလဆန်း နုစု၌ သင်တို့ဘုရားသခင် အောက် မစုတော်မူဘဲ၊ သင်တို့ မီးရုံရာယင်၊ မိသားစုယင် ပူဇော်သကဲ့ကား၊ အပေါ်မှာ တံပိုးမှတ်ရကမည်။ ငါ သည် သင်တို့၏ဘုရားသခင်၊ ထာဝရဘုရားဖဏ္ဍသည့်ဟု မိန့်တော်မူ၏။

לַעֲמֹ	לְעֵבֶר	הַלְעָנָה	שָׂרָה	עֲרֵבָה	יָשָׁר	שָׂרָה	תַּיָּשָׁה	הַנְּשֻׁבִים	יְהוָה	11
-မှအပပေါ်	-ထိုတိမ်	တတ်	-၌လ	-၌နှစ်ဆယ်	-ထိုဒုတိယ	-၌လ	-ထိုဒုတိယ	-၌နှစ်	-နှင့်ဖ	
	H6051	H5927	H2320	H6242	H8145	H2320	H8145	H8141	H1961	

: תַּעֲרֹבָה	וְשָׂרָה
-ထိုသက်သေချက်	တဲတော်
H5715	H4908

ဒုတိယနှစ်၊ ဒုတိယလ အရက်နှစ်ဆယ်မကြာ သော နေ့ရက်၌၊ မိုဗ်းတိမ်သည် သက်သေချက်တဲတော် မှ ကွာမကြာသည်ဖြစ်၍၊

וְיָסַד	וְיָבִיאוּ	עֲבָדָיו	לְאַשְׁרָי	וְיָבִיאוּ	וְיָסַד	12
သိနာတောင်	-မှတောကနုတာရ	-သို့သူတို့-၏ချီတက်ခင်းများ	ကုသရလေ	သားများ-	-နှင့်ချီတက်က	
H5514		H4550	H3478		H5265	

: וְיָבִיאוּ	וְיָבִיאוּ	וְיָבִיאוּ	וְיָבִיאוּ
ပါရန်	-၌တောကနုတာရ	-ထိုတိမ်	-နှင့်တည်ရှိ
H6290		H6051	H7931

ကုသရလေအမျိုးသားတို့သည် သိနာတောင်မှ ခရီးသွားကကြို။ နောက်တဖန် မိုဗ်းတိမ်သည် ပါရန်တော ၌ တည်နေ၏။

: הַשָּׂמַיְמָ	וְיָבִיאוּ	וְיָבִיאוּ	וְיָבִיאוּ	וְיָבִיאוּ	וְיָבִיאוּ	13
မောရှေ	-၌လက်-	ထာဝရဘုရား	နှုတ်	-၌-	-၌ပထမ	-နှင့်ချီတက်က
H4872	H3027	H3068	H6310		H7223	H5265

ထိုသို့ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ပဌမခရီးသွားခင်းကို ပြုကြ၏။

וְיָבִיאוּ	וְיָבִיאוּ	וְיָבִיאוּ	וְיָבִיאוּ	וְיָבִיאוּ	וְיָבִיאוּ	14
သူ-၏တပ်	-နှင့်-၌-	-သို့သူတို့-၏တပ်များ	-၌ပထမ	ယုဒ	သားများ-	
			H7223	H3063		

: וְיָבִיאוּ	וְיָבִיאוּ	וְיָבִיאוּ
အမိနဒပ်	သား-	နာရန်
H5992		H5177

ယုဒတပ်အစဉ်အတိုင်း အလုံးအရင်းတို့သည်၊ အလံနှင့်တကွ ရှေ့ဦးစွာ ချီသွားကကြို။ ယုဒတပ်ကို၊ အမိနဒပ်သားနာရန်အုပ်ရ၏။

: וְיָבִיאוּ	וְיָבִיאוּ	וְיָבִיאוּ	וְיָבִיאוּ	15
ဇုအာ	သား-	နာသနလေ	ကုသခါ	
H6686		H5417	H3485	

ကုသခါတပ်ကို၊ ဇုအာသားနာသနလေအုပ်ရ၏။

: וְיָבִיאוּ	וְיָבִיאוּ	וְיָבִיאוּ	16
ဟလေန်	သား-	လျောဘ	အဗုလုန်
H2497		H0446	H2074

အဗုလုန်တပ်ကို၊ ဟလေန်သားလျောဘအုပ်ရ၏။

וְיָבִיאוּ	וְיָבִיאוּ	וְיָבִיאוּ	17
ထမ်းသူများ	မရာရိ	-နှင့်သားများ	ဂရေရန်
H5375	H4847		H1648

ו	: וְיָבִיאוּ
!	-ထိုတဲတော်
	H4908

တဲတော်ကိုဖြတ်ချ၍ ဂရေရန်သား၊ မရာရိသား တို့သည် တဲတော်ကို ထမ်းလျက်ချီသွားကကြို။

25
 תבניתה -לכָּל אָמַרְתָּ אֵלֶיךָ וְאָמַרְתָּ אֵלַי וְאָמַרְתָּ אֵלַי וְאָמַרְתָּ אֵלַי וְאָמַרְתָּ אֵלַי וְאָמַרְתָּ אֵלַי
 -ထိုတပ်များ -သို့အားလုံး- နောက်ဆုံးစုဆောင်းသူ အန် သားများ- တပ် အလံ -နှင့်ချီတက်
[H4264](#) [H3605](#) [H0622](#) [H1835](#) [H4264](#) [H1714](#) [H5265](#)

:אֲמַרְתָּ אֵלַי וְאָמַרְתָּ אֵלַי וְאָמַרְתָּ אֵלַי וְאָמַרְתָּ אֵלַי וְאָמַרְתָּ אֵלַי
 အမိရှဒဒဲ သား- အဟိဇော သူ-၏တပ် -နှင့်-၌- -သို့သူတို့-၏တပ်များ
[H5996](#) [H0295](#)

နောက်ဆုံးတပ်တည်းဟူသော ဒန်တပ်အစဉ်အတိုင်း အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ၏။ ဒန်တပ်ကို အမိရှဒဒဲသား အဟဇောအုပ်ရ၏။

26
 :עָרָבָה וְאָמַרְתָּ אֵלַי וְאָמַרְתָּ אֵלַי וְאָמַרְתָּ אֵלַי
 သြကရန် သား- ပါဂျလေ အာရှာ သားများ မျိုးနွယ် တပ် -နှင့်-၌-
[H5918](#) [H6295](#) [H0836](#) [H4294](#)

အာရှာတပ်ကို သြကရန်သားပါဂျလေအုပ် ရ၏။

27
 :נָשָׂא וְאָמַרְתָּ אֵלַי וְאָמַרְתָּ אֵלַי
 နေန် သား- အဟိရ နသလိ သားများ မျိုးနွယ် တပ် -နှင့်-၌-
[H5881](#) [H0299](#) [H5321](#) [H4294](#)

နသလိတပ်ကိုနေန်သားအဟိရအုပ်ရ၏။

28
 :וְאָמַרְתָּ אֵלַי
 -နှင့်ချီတက်က၍ -သို့သူတို့-၏တပ်များ ကူသရလေ သားများ- ချီတက်ခင်းများ ဤသည်တို့
[H5265](#) [H3478](#) [H4550](#) [H0428](#)

ထိုသို့ကူသရလေ အစဉ်အတိုင်း ချီ၍ ခရီးသွား ကြ၏။

29
 :וְאָמַרְתָּ אֵלַי
 မောရှေ ယောကုခမ -ထိုမိဒျန်လူ ရှလေ သား- -သို့ဟဗဗပ် မောရှေ -နှင့်ပြောတော်မူ၍
[H4872](#) [H4084](#) [H7467](#) [H2246](#) [H4872](#) [H0559](#)

:וְאָמַרְתָּ
 ငါပေးမည် သူ-ကို ထာဝရဘုရား ပြောတော်မူ၍ အကကြောင်းအရာ -ထိုနေရာ -သို့ ဝါတို့ ချီတက်သူများ
[H5414](#) [H0853](#) [H3068](#) [H0559](#) [H4725](#) [H0413](#) [H0587](#) [H5265](#)

:וְאָמַרְתָּ
 ပြောတော်မူ၍- ထာဝရဘုရား -ကိုအကယ်- -သို့သင် -နှင့်ငါတို့ကောင်းကျိုးပြု ငါတို့-နှင့် လာခုံပါ သင်တို့-သို့
[H1696](#) [H3068](#) [H3190](#) [H0854](#) [H3212](#)

:וְאָמַרְתָּ
 ကူသရလေ -၌- ကောင်းခင်း
[H3478](#)

မောရှေကလည်း၊ ထာဝရဘုရားသည် ဂတိ တော်အတိုင်း ငါတို့အား ပေးတော်မူမည်အရပ်သို့ ငါတို့ သည် ယခုခရီးသွားကြ၏။ ငါတို့နှင့် အတူလိုက်၍လာပါ။ ငါတို့သည် ကျေးဇူးပြုပါမည်။ ထာဝရဘုရားသည် ကူသရလေအမျိုးသားတို့၌ ကျေးဇူးပြုတော်မူမည် ဂတိရှိပါ၏ဟု မိမိယောကုခမမိဒျန်အမျိုး၊ ရှလေသား၊ ဟဗဗပ်အားဆိုလျှင်၊

30
 :וְאָמַרְתָּ
 ငါ-၏ပြည် -သို့ အကယ်- အဘယ်ကကြောင့်ဆိုသော် ငါသွားမည် မ သူ-သို့ -နှင့်ပြောတော်မူ၍
[H0776](#) [H0413](#) [H3212](#) [H3808](#) [H0413](#) [H0559](#)

:וְအ
 ငါသွားမည် ငါ-၏ဆွမျိုးများ -နှင့်-သို့
[H3212](#) [H4138](#) [H0413](#)

ဟဗဗက ငါမလိုက်မသွားပါ။ ငါ့နရင်းပဏ္ဍိ၊ ငါ့အဆွေအမျိုးရှိရာ သို့ ပဏ္ဍိသွားပါမည်ဟု မဓာရူအား ဆို၏။

ဂုဗုဒ္ဓံ သင်သိ H3045	ဂု ထိုသို့	လု -၌-	ဘု အဘယ်ကကြောင့်ဆိုသော်	ဂုဗုဒ္ဓံ ငါတို့-ကို H0853	ဂုဗုဒ္ဓံ စွန့်ခွာ	ဂုဗုဒ္ဓံ ကျေးဇူးပူ၍ H4994	လု -မ H0408	ဂုဗုဒ္ဓံ -နှင့်ပဏ္ဍိတတ်မူ၍ H0559	31
			ဂုဗုဒ္ဓံ -သို့မျက်စိများ	ဂုဗုဒ္ဓံ -သို့ငါတို့	ဂုဗုဒ္ဓံ -နှင့်သင်ဖဏ္ဍိ H1961	ဂုဗုဒ္ဓံ -၌တဓာကနုတာရ	ဂုဗုဒ္ဓံ ငါတို့-၏တပ်ချခင်း H2583		

မဓာရူကလည်း၊ ငါတို့ကို စွန့်ပစ်၍ မသွားပါ နှင့်။ သင်သိသည်အတိုင်း ငါတို့သည်တော၌ စားခန်းချရမည်။ သင်သည် ငါတို့မျက်စိဖဏ္ဍိ ရပါ၏။

ဂုဗုဒ္ဓံ အကကြောင်းအရာ H1931	ဂုဗုဒ္ဓံ -ထိုထို H1931	ဂုဗုဒ္ဓံ -ထိုကောင်းခင်း	ဂုဗုဒ္ဓံ -နှင့်ဖဏ္ဍိ H1961	ဂုဗုဒ္ဓံ ငါတို့-နှင့်	ဂုဗုဒ္ဓံ သင်သွားလိမ့်မည် H3212	ဂုဗုဒ္ဓံ -ကိုအကယ်-	ဂုဗုဒ္ဓံ -နှင့်ဖဏ္ဍိ H1961	32
			ဂုဗုဒ္ဓံ -သို့သင်	ဂုဗုဒ္ဓံ -နှင့်ငါတို့ကောင်းကျိုးပြု H3190	ဂုဗုဒ္ဓံ ငါတို့-နှင့်	ဂုဗုဒ္ဓံ ထာဝရဘုရား H3068	ဂုဗုဒ္ဓံ ကောင်းကျိုးပြု H3190	

ငါတို့နှင့် အတူလိုက်လျှင် ထာဝရဘုရားပဏ္ဍိ မူသဓာ ကျေးဇူးတော်ကို ငါတို့သည် ခံရသည်အတိုင်း သင့်၌ကျေးဇူးပူပြုမည်ဟု ဆိုလေ၏။

ဂုဗုဒ္ဓံ ပဏ္ဍိညာဉ်- H1285	ဂုဗုဒ္ဓံ -နှင့်သတေတ H0727	ဂုဗုဒ္ဓံ ရက်များ H3117	ဂုဗုဒ္ဓံ သုံး H7969	ဂုဗုဒ္ဓံ လမ်း H1870	ဂုဗုဒ္ဓံ ထာဝရဘုရား H3068	ဂုဗုဒ္ဓံ -မှတစ်ဆင့် H2022	ဂုဗုဒ္ဓံ -နှင့်ချီတက်ကကြံ H5265	33
ဂုဗုဒ္ဓံ နားနရော H4496	ဂုဗုဒ္ဓံ သူတို့-သို့	ဂုဗုဒ္ဓံ -သို့ရှာဖွေခင်း H8446	ဂုဗုဒ္ဓံ ရက်များ H3117	ဂုဗုဒ္ဓံ သုံး H7969	ဂုဗုဒ္ဓံ လမ်း H1870	ဂုဗုဒ္ဓံ သူတို့-၏ရှုမှော် H6440	ဂုဗုဒ္ဓံ ချီတက် H5265	ဂုဗုဒ္ဓံ ထာဝရဘုရား H3068

ဣသရလေအမျိုးသားတို့သည် ထာဝရဘုရား၏ တစ်ဆင့်တစ်ဆင့်ထွက်၍၊ သုံးရက်ကွာသဓာ ခရီးကို သွားကကြံ၏။ ထိုသုံးရက်ကွာသဓာ ခရီးကိုသွားကကြံ၍ ထာဝရ ဘုရား၏ ပဏ္ဍိညာဉ်သတေတသည် သူတို့အဘို့ စားခန်း ချရာအရပ်ကို ရှာ၍ သူတို့ရှုကွေသွားလေ၏။

ဂုဗုဒ္ဓံ ၊	ဂုဗုဒ္ဓံ -ထိုတပ် H4264	ဂုဗုဒ္ဓံ -မှ	ဂုဗုဒ္ဓံ -၌သူတို့-၏ချီတက်ခင်း H5265	ဂုဗုဒ္ဓံ နဂါး H3119	ဂုဗုဒ္ဓံ သူတို့-၌အပေါ်	ဂုဗုဒ္ဓံ ထာဝရဘုရား H3068	ဂုဗုဒ္ဓံ -နှင့်တိမ် H6051	34
---------------	--	-----------------	---	---	---------------------------	--	---	----

သူတို့သည် နဂါးအချိန်၌ တပ်ချ၍ သွားသဓာ အခါ၊ ထာဝရဘုရား၏ မိုမ်းတိမ်သည် သူတို့အပေါ်မှာ ရှိလေ၏။

ဂုဗုဒ္ဓံ ထာဝရဘုရား H3068	ဂုဗုဒ္ဓံ ထတတ်မူပါ	ဂုဗုဒ္ဓံ မဓာရူ H4872	ဂုဗုဒ္ဓံ -နှင့်ပဏ္ဍိတတ်မူ၍ H0559	ဂုဗုဒ္ဓံ -ထိုသတေတ H0727	ဂုဗုဒ္ဓံ -၌ချီတက်ခင်း H5265	ဂုဗုဒ္ဓံ -နှင့်ဖဏ္ဍိ H1961	35
ဂုဗုဒ္ဓံ -မှကိုယ်တော်-၏မျက်နှာ H6440	ဂုဗုဒ္ဓံ ကိုယ်တော်-ကိုမုန်းသူများ H8130	ဂုဗုဒ္ဓံ -နှင့်ထွက်ပဏ္ဍိကကြွ H5127	ဂုဗုဒ္ဓံ ကိုယ်တော်-၏ရန်သူများ H0341	ဂုဗုဒ္ဓံ -နှင့်ကွဲပဏ္ဍိစပေါ			

သတေတတစ်သွားသဓာအခါ၊ မဓာရူက အိုထာဝရဘုရား ထတတ်မူပါ။ ကိုယ်တော်၏ ရန်သူတို့ သည် လွင့်ကပြုစသေဓာ။ ကိုယ်တော်ကို မုန်းသဓာသူတို့ သည် ရှုတတ်မှ ပဏ္ဍိကပြုစသေဓာ၍၎င်း၊

ဝ:	လှူဒါန်း	ခွဲ	တံဆိပ်	ကံကံ	ကုသ	ကုသ	ကုသ
၊	H3478	H0505	H7233	H3068	H7725	H0559	H5117

သတေ့တာတတ်မသွားဘဲ ရပ်နသေဓာအခါ၊ အမျိုးသားအထောင်၊ အသောင်းရှိရာသို့ ပန္နိလာတတ်မူ ပါဟူ၍၎င်း လျှောက်ဆိုလ၎်းရှိ၏။